



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
 ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
 ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
 စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

လူနာ စာရင်းကိုင် ဝန်ဆောင်မှုများ၊

လူနာ ငွေကြေးအကူအညီအစီအစဉ်

ရေးသားသူ- VP ဘဏ္ဍာရေး စက်ဝန်း

တာဝန်ယူပံ့ပိုးသော အမှုဆောင်အရာရှိ- Sr. ဘဏ္ဍာရေး အရာရှိချုပ်နှင့် ဒုတိယ ဥက္ကဋ္ဌ

ရက်စွဲ- 2022 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်

မူဝါဒ အမျိုးအစား

- သီးခြား အုပ်ချုပ်မှုဆိုင်ရာ မူဝါဒ
- သီးခြား မူဝါဒ
- သီးခြား ဌာနဆိုင်ရာ မူဝါဒ
- အုပ်ချုပ်မှု စနစ် မူဝါဒ
- စနစ် မူဝါဒ
- ဌာနဆိုင်ရာ စနစ် မူဝါဒ
- အိမ် ရုံးခန်း မူဝါဒ

မူဝါဒ အတိုင်းအတာ

- Summa Health (ကော်ပိုရိတ်)
- Summa Health ကွန်ယက်
- Summa Health ဆေးဘက်ဆိုင်ရာ အုပ်စု
- SummaCare
- Summa Health System (ဆေးရုံများ)
- ကျန်းမာရေး ပူးပေါင်းဆောင်ရွက်သော အသစ်
- SMSO
- ဌာန- လူနာအကောင်အထည်ဖော်ဝန်ဆောင်မှုများ



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

SUMMA HEALTH SYSTEM ငွေကြေး ကူညီပံ့ပိုးမှု မူဝါဒ

ရည်ရွယ်ချက်-

ဤမူဝါဒ၏ ရည်ရွယ်ချက်မှာ Summa Health System ငွေကြေးအထောက်အပံ့ အစီအစဉ်နှင့် လျှောက်ထားမှုလုပ်ငန်းစဉ်ကို သတ်မှတ်ရန် ဖြစ်ပါသည်။ အိုဟိုင်းယိုးပြည်နယ်တွင် နေထိုင်သူများအတွက် အကူအညီပေးရန် တောင်းဆိုမှုကို HCAP အတွက် ဦးစွာလုပ်ဆောင်ပြီးနောက်တွင် ဤငွေရေးကြေးရေး အကူအညီ မူဝါဒ၏ ပြဌာန်းချက်များအတိုင်း အခြားနည်းအားဖြင့် လုပ်ဆောင်သည်။

မူဝါဒ-

Summa Health System သည် လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်များကို တုံ့ပြန် ဖြည့်ဆည်းရန် အရေးပေါ်သို့မဟုတ်ဆေးဘက်ဆိုင်ရာ လိုအပ်သော စောင့်ရှောက်မှုရယူရန် တောင်းခံသူများအတွက် ငွေကြေးအကူအညီများ ပေးအပ်ရန် ကတိကဝတ်ပြုထားသည်။ သို့သော် သူတို့၏ စောင့်ရှောက်မှုအတွက် ငွေပေးချေရန် ငွေကြေးအကန့်အသတ်ရှိသည်။ Summa Health System သည် အရေးပေါ် သို့မဟုတ် ဆေးပညာအရ လိုအပ်သော ကုသမှုကို လူနာများ၏ ငွေပေးချေနိုင်စွမ်း သို့မဟုတ် ဤမူဝါဒအရ သတ်မှတ်ချက်ကိုက်ညီမှု မည်သို့ရှိစေကာမူ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ပေးအပ်ပါမည်။

ငွေကြေးအထောက်အပံ့နှင့် ဆက်စပ်သောမူဝါဒများ-

Summa Health System သည် ဤငွေကြေးထောက်ပံ့မှု မူဝါဒအရ ငွေကြေးအကူအညီအတွက် အရည်အချင်းမပြည့်မှီသော အာမခံထားရှိခြင်းမရှိသော သို့မဟုတ် မပြည့်စုံသော လူနာများအတွက် အခြားရွေးချယ်စရာများကိုပေးသည်။ ကျေးဇူးပြု၍ ဝေ့နောက်တဖန် သတင်းအချက်အလက်များအတွက် အောက်ပါ Summa Health System ၏ မူဝါဒများကိုကြည့်ပါ-

- Summa Health System ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ မူဝါဒ (EMTALA) - EMTALA နှင့်အညီ Summa Health System ၏ အဆောက်အဦးအတွင်း သို့မဟုတ် ပရိုဂျက်အတွင်း လာရောက်သူတိုင်း အရေးပေါ်စစ်ဆေးမှု သို့မဟုတ် ကုသမှု တောင်းဆိုလျှင်ဖြစ်စေ၊ ထိုသူ၏ကိုယ်စား တောင်းဆိုလျှင်ဖြစ်စေ သူတို့၏ ငွေပေးချေနိုင်စွမ်း မည်သို့ရှိစေကာမူ ကျန်းမာရေးစစ်ဆေးမှု သင့်တော်သလို ဆောင်ရွက်ပေးမည်ကို ရရှိခွင့် ရှိပါသည်။
- လွန်ကဲသော ငွေတောင်းခံမှုဆောင်ရွက်ချက်များ - Summa Health System သည် ခရစ်ဒစ်ဝန်ဆောင်မှုပေးသည့် အေဂျင်စီ(များ)သို့ တိုင်ကြားခြင်း၊ လူတစ်ဦးဦး၏ ကြွေးမြီကို အခြားအဖွဲ့အစည်းတစ်ခုခုသို့ ရောင်းချခြင်း၊ ဆေးကုသရန် လိုအပ်သည့် စောင့်ရှောက်မှုမပေးမီ ယခင် ငွေတောင်းခံလွှာအား ပေးချေမှုမရှိသည့်အတွက် ရွှေ့ဆိုင်းခြင်း၊ ငြင်းဆိုခြင်း၊ သို့မဟုတ် ပေးချေမှုပြုလုပ်ရန် တောင်းဆိုခြင်း ကဲ့သို့ လွန်ကဲသော ငွေတောင်းခံမှုဆောင်ရွက်ချက်များတွင်ဖြစ်စေ၊ ဤမူဝါဒအရ လူတစ်ဦးဦးသည် ငွေရေးကြေးရေး အကူအညီအတွက် အကျိုးဝင်မဝင်ကို ဆုံးဖြတ်ရန် သင့်တော်လုံလောက်သည့် အားထုတ်မှုမပြုလုပ်မီ ဥပဒေရေးရာ သို့မဟုတ် တရားစီရင်ရေး လုပ်ငန်းစဉ်ကို လိုအပ်သည့် ဆောင်ရွက်ချက်များတွင်ဖြစ်စေ ပါဝင်ဆောင်ရွက်မည်မဟုတ်ပါ။ ထူးထူးခြားခြား ငွေတောင်းခံမှုဆောင်ရွက်ချက်များ အပါအဝင် ငွေတောင်းခံမှု လုပ်ဆောင်ချက်ကို Summa Health System ငွေတောင်းခံခြင်းနှင့် ကောက်ခံမှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ပါမည်။
- Summa Health System HCAP မူဝါဒ- Summa Health System သည် အိုဟိုင်းအိုပြည်နယ် ဆေးရုံတက်ကုသမှုအာမခံချက် အစီအစဉ် (HCAP) တွင် ပါဝင်ဆောင်ရွက်ပါသည်။ Summa Health System သည် ပြည်နယ်အစိုးရ၏ HCAP မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သည်။ HCAP တွင် အခြေခံ ဆေးပညာအရ လိုအပ်သော ဆေးရုံအဆင့် ဝန်ဆောင်မှုများ ပါဝင်ပါသည်။
- Summa Health System အာမခံထားရှိသည့် လျှော့စျေးမူဝါဒ - HCAP သို့မဟုတ် Summa Health System ၏ ငွေကြေးအထောက်အပံ့ မူဝါဒအရ လျှော့စျေးမရရှိသည့် အာမခံထားရှိသော လူနာများသည် အရေးပေါ် သို့မဟုတ် ဆေးပညာအရ လိုအပ်သော ဝန်ဆောင်မှုများအတွက် အာမခံထားရှိသည့် လျှော့စျေး ရရှိခွင့်ရှိပါသည်။

ဆေးပညာအရ မလိုအပ်သော ဝန်ဆောင်မှုများမှာ ငွေကြေးအထောက်အပံ့ မူဝါဒအရ အကျိုးမဝင်ပါ။



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
ဆေးရုံ၊ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

Summa Health System ၏ ငွေကြေးအထောက်အပံ့ မူဝါဒအရ အကျိုးဝင်သော ဝန်ဆောင်မှုပေးသူများ

Summa Health System ၏ ငွေကြေးအထောက်အပံ့ မူဝါဒအရ အကျိုးဝင်သူများ၊ အကျိုးမဝင်သည့် ဝန်ဆောင်မှုပေးသူများ၏ အမည်ကိုပါ ဤလိပ်စာတွင် အသေးစိတ်ဖော်ပြထားပါသည်- <https://www.summahealth.org/patientvisitor/insuranceandbilling/financialassistance>

စာရင်းများသည် ဖော်ပြထားသည့်ရက်စွဲတွင် အတိအကျပြုစုထားပြီး လိုအပ်ပါက ပြင်ဆင်မည်ဖြစ်သော်လည်း လေးလတစ်ကြိမ် အနည်းဆုံး ပြင်ဆင်မည်ဖြစ်သည်။ ဖော်ပြထားသော ပံ့ပိုးသည့် ကုမ္ပဏီတစ်ခုချင်းစီတွင် ယေဘုယျအားဖြင့် တောင်းခံသည့် ပမာဏမတူညီသဖြင့် ကုမ္ပဏီတစ်ခုချင်းအလိုက် လက်တွေ့လျှော့စျေးရာခိုင်နှုန်းများသည် ပြောင်းလဲနိုင်ပါသည်။

ထို့ပြင် ဤမူဝါဒသည်-

- ငွေကြေးအထောက်အပံ့အတွက် အရည်အချင်းသတ်မှတ်ချက်များ ပါဝင်ပါသည်
- ဤမူဝါဒအရ ငွေကြေးအထောက်အပံ့ ရပိုင်ခွင့်ရှိသော လူနာများအား ကောက်ခံသောငွေပမာဏ တွက်ချက်မှု အခြေခံများကို ဖော်ပြထားပါသည်
- ငွေကြေးအထောက်အပံ့ လျှောက်ထားရန် လုပ်ငန်းစဉ်ကို ဖော်ပြထားပါသည်
- ငွေကြေးအထောက်အပံ့ လျှောက်ထားမှု လုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ရန် အချက်များကို ဖော်ပြထားပါသည်
- Summa Health System က ဤမူဝါဒကို လူ့အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိများအောင် ဆောင်ရွက်ပုံကို ဖော်ပြထားပါသည်

1. ငွေကြေးအထောက်အပံ့ရရှိရန် အရည်အချင်းသတ်မှတ်ချက်

အာမခံ မထားရှိသော သို့မဟုတ် ကျန်းမာရေးကုန်ကျစရိတ်အတွက် အာမခံ မလုံလောက်သော၊ မိမိတို့ကုသမှုအတွက် ငွေမပေးချေနိုင်သော လူနာများအတွက် ဤမူဝါဒနှင့်အညီ ငွေကြေးအထောက်အပံ့ လိုအပ်မှု ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ငွေကြေးအထောက်အပံ့ ပေးအပ်ရန် ထည့်သွင်းစဉ်းစားပါမည်။ ထိုအထဲတွင် အောက်ပါအခြေအနေတစ်ခုခု ပါဝင်နိုင်ပါသည်-

- a. ကြားခံပုဂ္ဂိုလ်အဖွဲ့အစည်းထဲမှ အာမခံအစီအစဉ် မရှိသူများ
- b. အများပြည်သူ ထောက်ပံ့မှုရပိုင်ခွင့် ရှိသော်လည်း ဝန်ဆောင်မှု တစ်ခုခုက အကျိုးမဝင်ခြင်း
- c. Medicare သို့မဟုတ် Medicaid ခံစားခွင့်များ ကုန်ဆုံးသွားကာ ဆက်လက်ပေးချေရန် မတတ်နိုင်တော့သူ
- d. အာမခံ ထားရှိသော်လည်း ထိုသူ၏ အာမခံပေးချေပြီးနောက် လက်ကျန်အတွက် ပေးချေရန် ငွေကြေးလိုအပ်ချက်ရှိသောကြောင့် အထောက်အပံ့ ရပိုင်ခွင့်ရှိသူ
- e. အိုဟိုင်းအိုပြည်နယ် ဆေးရုံတက်ကုသမှုအာမခံချက် အစီအစဉ် (HCAP) သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ

2. အရည်အချင်းသတ်မှတ်ချက်များ

- a. ဖက်ဒရယ် ဆင်းရဲမွဲတေမှု ကန့်သတ်ချက်လမ်းညွှန်၊ မိသားစုဦးရေနှင့် မိသားစုဝင်ငွေ အဓိပ္ပာယ်သတ်မှတ်ချက်များကို အသုံးပြုကာ တစ်စုံတစ်ဦး၏ အရည်အချင်းကိုက်ညီမှုကို ဆုံးဖြတ်ပါသည် (နောက်ဆက်တွဲ က တွင်ကြည့်ပါ)
- b. Summa Health System သည် 12 လတာပေါင်းစည်းကာလအတွင်း Medicare ဝန်ဆောင်မှု အခကြေးငွေအရ တောင်းဆိုမှုများအပေါ် အခြေခံကာ နောက်ကြောင်းပြန်တွက်ချက်သောနည်းဖြင့် ယေဘုယျ ငွေကောက်ခံသောပမာဏကို တွက်ချက်ပါသည်။ ယေဘုယျ ငွေကောက်ခံသောပမာဏ တွက်ချက်ပုံအကြောင်း အသေးစိတ် ရှင်းပြချက်ကို နောက်ဆက်တွဲ က တွင်ကြည့်ပါ။
- c. Summa Health System ငွေကြေးအထောက်အပံ့- တစ်စုံတစ်ဦး၏ မိသားစုဝင်ငွေသည် လက်ရှိ ဖက်ဒရယ် ဆင်းရဲမွဲတေမှု ကန့်သတ်ချက် (FPL) ထက် 250% ပိုများပြီး 400% နှင့်အောက်ဖြစ်မှသာ လျှော့စျေးခံစားခွင့် ရှိပါသည် (နောက်ဆက်တွဲ က တွင်ကြည့်ပါ)။ ငွေကြေးအထောက်အပံ့ ရပိုင်ခွင့်မရှိသော လူနာများအား ယေဘုယျ ငွေကောက်ခံသောပမာဏ (AGB) ထက်ပိုပြီး ကောက်ခံမည်မဟုတ်ပါ။ ထိုအခါ အာမခံမရှိသူများအတွက် ငွေကောက်ခံမှု တစ်စိတ်တစ်ပိုင်း ချိန်ညှိခြင်း သို့မဟုတ် အာမခံရှိသူများအတွက် အာမခံပေးချေမှုအပြီးတွင် လူနာက တာဝန်ရှိမှုအတွက် ငွေကောက်ခံမှု တစ်စိတ်တစ်ပိုင်း ချိန်ညှိခြင်း ဖြစ်စေပါသည်။
- d. Summa Health System ငွေကြေးအထောက်အပံ့- တစ်စုံတစ်ဦး၏ မိသားစုဝင်ငွေသည် လက်ရှိ ဖက်ဒရယ် ဆင်းရဲမွဲတေမှု ကန့်သတ်ချက် (FPL) ၏ 250% နှင့်အောက်ဖြစ်မှသာ သက်ဆိုင်ရာကုန်ကျမှုများမှ 100% လျှော့စျေးခံစားခွင့် ရှိပါသည်။ ထိုအခါ အာမခံမရှိသူများအတွက် ငွေကောက်ခံမှု တစ်စိတ်တစ်ပိုင်း ချိန်ညှိခြင်း သို့မဟုတ် အာမခံရှိသူများအတွက် အာမခံပေးချေမှုအပြီးတွင် လူနာက တာဝန်ရှိမှုအတွက် ငွေကောက်ခံမှု အပြည့်အဝချိန်ညှိခြင်း ဖြစ်စေပါသည်။



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

- e. ငွေရေးကြေးရေး အကူအညီ လျှောက်လွှာပုံစံများကို ဆေးရုံမှဆင်းပြီး ပထဆုံးအကြိမ် ငွေတောင်းခံသည့် ထုတ်ပြန်ဖော်ပြချက်ရရှိသည့်နောက် အနည်းဆုံး ရက်ပေါင်း 240 အတွက် စဉ်းစားမည်ဖြစ်ပြီး လျှောက်ထားမှုအတွက် ခွင့်ပြုချက်ပေးသည့်နောက်ဆုံးရက်စွဲမှစ၍ ခြောက် (6) လအထိ အကျုံးဝင်စေရန် စဉ်းစားမည်ဖြစ်သည်။
- f. တစ်ဦးချင်း ငွေစာရင်းရှင်းတမ်း တောင်းဆိုခြင်း သို့မဟုတ် အနီးစပ်ဆုံးကာလမှ ပုံစံ W-2၊ အနီးစပ်ဆုံးကာလမှ အခွန်ပုံစံစာရွက်၊ ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် ဝင်ငွေအစီရင်ခံစာဖော်ပြသော အခြားစာရွက်စာတမ်း တစ်ခုခု၏ မိတ္တူများ တောင်းယူခြင်းဖြင့် ဝင်ငွေကို အတည်ပြုနိုင်ပါသည်။ လျှောက်လွှာတွင် မရှင်းလင်းသော ဝင်ငွေ၊ မိသားစုဦးရေ သို့မဟုတ် အခြားအချက်အလက်တစ်ခုခုကို နှုတ်ဖြင့်ရှင်းလင်းချက်ပေးသည်ကို Summa Health System က လက်ခံနိုင်ပါသည်။
- g. ဝင်ငွေအတည်ပြုချက်နှင့် ရနိုင်သော ပိုင်ဆိုင်မှုများ ဖော်ပြသည့် ရရှိထားသော စာရွက်စာတမ်းများကို နောင်တွင်ရည်ညွှန်းနိုင်အောင် လူနာ၏အမှုတွဲများတွင် ထိန်းသိမ်းထားပါမည်။
- h. အိုဟိုင်းအိုးပြည်နယ် ဆေးရုံတက်ကုသမှုအာမခံချက် အစီအစဉ် (HCAP) - ဖက်ဒရယ် ဆင်းရဲမွဲတေမှု ကန့်သတ်ချက် (FPL) ၏ 100% နှင့်အောက် ရှိသူများက အရေးပေါ်နှင့် ဆေးပညာအရ လိုအပ်သော ဝန်ဆောင်မှုများ အပါအဝင် အိုဟိုင်းအိုးပြည်နယ်၏ ဤအစီအစဉ်ကို ခံစားခွင့်ရှိနိုင်ပါသည်။ HCAP အတွက် အရည်အချင်းသတ်မှတ်ချက်ကို ပြည်နယ် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ပြီး Summa ငွေရေးကြေးရေး အကူအညီ မူဝါဒကိုယ်စား ဆောင်ရွက်သည်။
- i. ဤမူဝါဒတွင် ဖော်ပြထားသော ညွှန်းကိန်းများနှင့် မကိုက်ညီသူ တစ်ဦးဦးအတွက် လျှော့စျေး သို့မဟုတ် လျှော့စျေးဖြင့် ကုသမှုကို Summa Health System က ထည့်သွင်းစဉ်းစားပိုင်ခွင့် ရှိပါသည်။ ထိုသူသည် ခြွင်းချက် ကျန်းမာရေးအခြေအနေများ (ဆိုလိုသည်မှာ သေလုမျောပါး ဖျားနာခြင်း၊ အလွန်အကျွံ ကျန်းမာရေး ကုန်ကျစရိတ် သို့မဟုတ် ဆေးဝါး စသည်) ရှိနေကြောင်း ဆေးရုံရှာဖွေမှု တစ်ဦးတည်း ဆုံးဖြတ်ချက်အရ သတ်မှတ်ပြီး လုပ်ငန်းစနစ်ညွှန်ကြားရေးမှူးက အတည်ပြုထားရပါမည်။
- j. Summa ငွေရေးကြေးရေး အကူအညီ မူဝါဒသည် အလှပြုပြင်ရေးနှင့် လုပ်ဆောင်ချက်မပါသည့် သွားဖာထေးပြုပြင်လုပ်ငန်းစဉ်များအတွက် အကျုံးမဝင်ပါ။

3. ငွေကြေးအထောက်အပံ့ လျှောက်ထားခြင်း

- a. Summa Health System ငွေကြေးအထောက်အပံ့ လျှောက်လွှာပုံစံကို လူနာက ဖြည့်စွက်ရပါမည်။
 - i. ငွေကြေးအထောက်အပံ့ လျှောက်လွှာပုံစံ မဖြည့်စွက်ထားပါက အချို့အခြေအနေများ (ဥပမာ၊ လူနာက အိမ်ယာမဲ့ဖြစ်နေခြင်း) တွင် ငွေကြေးအထောက်အပံ့ကို အတည်ပြု မှတ်တမ်းတင်ရန် ကိုက်ညီကြောင်း ယူဆချက်ကို အသုံးပြုနိုင်ပါသည်။
 - ii. လူနာတစ်ဦးသည် ငွေကြေးအထောက်အပံ့ ရရှိရန် ယူဆနိုင်သလား ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်အောင် အဆိုပါ ငွေပေးချေနိုင်မှု အချက်အလက်များ ရရှိရေးအတွက် ရရှိနိုင်သော အရင်းအမြစ်များ (ဥပမာ၊ နည်းပညာဖြေရှင်းချက်၊ ဝန်ဆောင်မှု အဖွဲ့အစည်း စသည်) ကို Summa Health System က အသုံးပြုပါမည်။ လူနာသည် ငွေရေးကြေးရေး အကူအညီ လျှောက်ထားမှု သို့မဟုတ် လိုအပ်သော စာရွက်စာတမ်းအထောက်အထားများကို ပေးပို့ခြင်းမရှိပါက ဆေးရုံသည် ငွေရေးကြေးရေး အကူအညီ အကျုံးဝင်မှုရှိမရှိ ဆုံးဖြတ်ရန် အကြွေးမှတ်တမ်းများ နှင့် တခြားသော ဥပဒေဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိ၊ ခန့်မှန်း အိမ်ထောင်စုအရွယ်အစားနှင့် ဝင်ငွေပမာဏများကို သုံးသပ်မည်ဖြစ်သည်။ လူနာသည် ငွေရေးကြေးရေး အကူအညီ မူဝါဒနှင့်အတူပါရှိသော (နောက်ဆက်တွဲ က) ငွေရေးကြေးရေး မူဝါဒ လျှော့ပေါ့တွက်ချက်သည့်စကေး လမ်းညွှန်ချက်များအသုံးပြုရန် သတ်မှတ်ချက်နှင့် ပြည့်မီရမည်။
- b. ငွေကြေးအထောက်အပံ့ လျှောက်လွှာပုံစံ ဖြည့်စွက်ပေးရန် လူနာ ငွေရေးကြေးရေး ရှေ့နေများ ရှိပါသည်။ လူနာ ငွေရေးကြေးရေး ရှေ့နေများအကြောင်းကို စာမျက်နှာ 6 တွင်ကြည့်ပါ။

4. ငွေကြေးအထောက်အပံ့ လျှောက်ထားမှု လုပ်ငန်းစဉ်အတွင်း Summa Health System ၏ ဆောင်ရွက်ချက်များ

- a. Summa Health System ၏ ငွေကြေးအထောက်အပံ့မူဝါဒ ပေးအပ်ခြင်း-
 - i. မှတ်ပုံတင်လျှောက်လွှာပါ စည်းကမ်းချက်များတွင် ပါဝင်သည်။
 - ii. လူနာ၏ ငွေတောင်းခံလွှာတွင် ပါဝင်သည်။
 - iii. ထုတ်ပြန်ချက် <https://www.summahealth.org/patientvisitor/insuranceandbilling/financialassistance>



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
 ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
 ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
 စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

ပထမဆုံး ဆေးရုံဆင်းပြီးနောက် ငွေတောင်းခံလွှာပို့ပြီးနောက် အနည်းဆုံး ရက်ပေါင်း 120 အထိ ငွေကြေးအထောက်အပံ့ လျှောက်လွှာ မတင်သွင်းပါက Summa Health System သည် ငွေတောင်းခံလွှာနှင့် နောက်ခံမှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်နိုင်ပါသည်။

b. ငွေကြေးအထောက်အပံ့ လျှောက်လွှာတင်ရာတွင် မပြည့်စုံခြင်း- ပထမဆုံး ဆေးရုံဆင်းပြီးနောက် ငွေတောင်းခံလွှာပို့ပြီးနောက် အနည်းဆုံး ရက်ပေါင်း 240 (လျှောက်ထားရမည့်ကာလ) အတွင်း တင်သွင်းသော ငွေကြေးအထောက်အပံ့ လျှောက်လွှာသည် မပြည့်စုံပါက Summa Health System သည်-

- i. ငွေကြေးမူဝါဒနှင့်ဖောင်ပုံစံ အောက်ရှိ လိုအပ်သော နောက်ထပ် အချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများကို ဖော်ပြကာ ထိုသူအား စာဖြင့် အသိပေးအကြောင်းကြားပါမည်။
- ii. သင့်တော်သော အချိန်အပိုင်းအခြားအတွင်း ထိုသူက ငွေကြေးအထောက်အပံ့ အကဲဖြတ်မှု ပြည့်စုံရန် လိုအပ်သော အချက်အလက်များ မပေးအပ်ပါက ဆေးရုံသည် လျှော့စျေးခံစားခွင့် မပါဝင်ဘဲ ငွေတောင်းခံလွှာနှင့် နောက်ခံမှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသည့် ဆောင်ရွက်ချက်များ စတင်နိုင်၊ ပြန်လည်ဆောင်ရွက်နိုင်ပါသည်။

c. ငွေကြေးအထောက်အပံ့ လျှောက်လွှာ ပြည့်စုံစွာ တင်သွင်းခြင်း- Summa Health System က အောက်ပါအတိုင်း ဆောင်ရွက်ပါမည်-

- i. ထူးထူးခြားခြား ငွေတောင်းခံမှုဆောင်ရွက်ချက်များ ဆောင်ရွက်ထားပါက ဆိုင်းငံ့ခြင်း
- ii. Summa Health System က ငွေကြေးအထောက်အပံ့ လျှောက်လွှာ စိစစ်နေစဉ်ကာလအတွင်း ငွေတောင်းခံမှုတစ်ခုခုကို ဆိုင်းငံ့ခြင်း
- iii. ထိုအကောင်ကို ငွေတောင်းခံသော ကိုယ်စားလှယ်ထံ အပ်နှံထားပါက ဆုံးဖြတ်ချက်ချသောအခါ ငွေတောင်းခံမှုများ ရပ်တန့်ရန် ထိုအေဂျင်စီအား အသိပေးအကြောင်းကြားခြင်း
- iv. သတ်မှတ်ချက် ကိုက်ညီကြောင်း ဆုံးဖြတ်ချက် ချမှတ်ကာ မှတ်တမ်းတင်ခြင်း
- v. ကိုက်ညီကြောင်း ဆုံးဖြတ်ချက်ကို သက်ဆိုင်သူအား အချိန်နှင့်တစ်ပြေးညီ အသိပေးအကြောင်းကြားခြင်း
- vi. သက်ဆိုင်ပါက ငွေကြေးအထောက်အပံ့ လျှောက်ထားပြီးနောက် ငွေလက်ကျန် ဖော်ပြထားသည့် ငွေစာရင်းရှင်းတမ်းကို လူနာအား ပေးပို့ခြင်း
- vii. လူနာအား ငွေပြန်အမ်းသည့် ပေးချေမှုများကို Summa Health ငွေရေးကြေးရေး အကူအညီ မူဝါဒအရ အကျိုးဝင်မှုကို ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် ပြုလုပ်သည်။ ယူဆထားသည့် ကုသိုလ်ဖြစ် ဆုံးဖြတ်ချက်များ ပါဝင်သည်။
- viii. ထိုသူထံသို့ ဆောင်ရွက်ထားသည့် ထူးထူးခြားခြား ငွေတောင်းခံမှု ဆောင်ရွက်ချက်များကို ရပ်ဆိုင်းရန် သင့်တော်သလို ပြုလုပ်ခြင်း

5. ငွေကြေးအထောက်အပံ့ မူဝါဒ၊ ငွေကြေးအထောက်အပံ့ လျှောက်လွှာ ပုံစံနှင့် ငွေကြေးအထောက်အပံ့ မူဝါဒ၏ ရိုးရှင်းသော အသုံးအနှုန်းဖြင့် ဖော်ပြထားသည့် အကျဉ်းချုပ်တို့သည် ပွင့်လင်းမြင်သာပြီး အင်္ဂလိပ်၊ စပိန်၊ အာရဗီ၊ နီပေါ၊ မြန်မာနှင့် ကရင် ဘာသာစကား ပြောဆိုသူများအတွက် ရရှိနိုင်ပါသည်။ Summa Health System ဝန်ဆောင်မှုပေးသောဒေသအတွက် သက်ဆိုင်သော ဘာသာစကားများ ဖြစ်ပါသည်။

a. ဝက်ဘ်ဆိုက်- အောက်ပါတို့၏ နောက်ဆုံးဗားရှင်း အပြည့်အစုံကို Summa Health System က ၎င်း၏ဝက်ဘ်ဆိုက်တွင် ထင်ရှားပေါ်လွင်စွာ တင်ထားပါမည်-

- i. ငွေကြေးအထောက်အပံ့ မူဝါဒ (FAP)
- ii. ငွေကြေးအထောက်အပံ့ လျှောက်လွှာပုံစံ
- iii. ငွေကြေးအထောက်အပံ့ မူဝါဒကို ရိုးရှင်းသော အသုံးအနှုန်းဖြင့် ဖော်ပြထားသည့် အကျဉ်းချုပ်
- iv. Summa Health System လူနာ၏ ငွေရေးကြေးရေးရှေ့နေထံ ဆက်သွယ်ရန် အချက်အလက်



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

b. ဆိုင်းဘုတ်- Summa Health System ၏ ဆိုင်းဘုတ်ကို ၎င်း၏ ဆေးရုံနေရာများရှိ လူနာလက်ခံသော နေရာ၊ မှတ်ပုံတင်သော နေရာအားလုံးနှင့် အရေးပေါ် ဌာနများ အပါအဝင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် ပေါ်လွင်စွာ ပြသထားပါမည်။

c. လူကိုယ်တိုင်- လူနာနှင့် ဆက်သွယ်သော ကိုယ်စားလှယ်များနှင့် လူနာ၏ ငွေရေးကြေးရေးရှေ့နေများက လူနာအား ငွေကြေးအထောက်အပံ့ လျှောက်လွှာကို အခမဲ့ပေးပါမည်။ အထောက်အပံ့ အစီအစဉ်အားလုံးအတွက် ကိုက်ညီမှုကို ထိုလျှောက်လွှာကြည့်ပြီး ဆုံးဖြတ်ပါမည်။ အင်္ဂလိပ်ဘာသာ အနည်းငယ်သာပြောနိုင်သူ/လုံးဝမပြောနိုင်သူ သို့မဟုတ် နားမကြားသူအတွက် ဘာသာပြန်နည်းလမ်းကို အခမဲ့ ပေးထားပါမည်။

6. လူနာများ/အာမခံသူများအနေဖြင့် မော်တော်ယာဉ်များ၊ အခြား မော်တော်တစ်ခုခုဆိုင်ရာ အချက်အလက်များ၊ ခံစားခွင့်များ ပေါင်းစပ်ညှိနှိုင်းရန် တောင်းဆိုမှုများ၊ Medicaid ခံစားခွင့်များအတွက် လျှောက်ထားမှုအတွင်း ပူးပေါင်းဆောင်ရွက်မှု ပါဝင်သည့် တောင်းဆိုမှုကို လုပ်ဆောင်ရန် လိုအပ်သည့် ယခင်ရှိပြီးသား အချက်အလက်များ သို့မဟုတ် အခြားအချက်အလက်များ အပါအဝင် ပြင်ပအဖွဲ့အစည်း အချက်အလက်များအား ပံ့ပိုးရာတွင် ပူးပေါင်းဆောင်ရွက်စေရမည်။ လူနာ/အာမခံပေးသူသည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက Summa Health ငွေရေးကြေးရေး အကူအညီ မရနိုင်ပါ။

ဘေးအန္တရာယ် အခြေအနေများအတွက် ငွေကြေးအထောက်အပံ့-

- Summa Health System ကပ်ဘေးကျရောက်သည့်အခြေအနေများအား နှစ်စဉ်မိသားစု ဝင်ငွေ၏ 25% ထက်ပိုသော လူနာများအတွက် တာဝန်ရှိသည့် ကြွေးမြီများ ဖြစ်ပေါ်စေသည့် ဆေးဘက်ဆိုင်ရာ ကုန်ကျမှုများအဖြစ် သတ်မှတ်သည်။

လူနာ၏ ငွေရေးကြေးရေးရှေ့နေများ

ငွေကြေးအထောက်အပံ့၊ ငွေပေးချေရန် စီစဉ်မှုများ၊ အာမခံ အစီအစဉ်၊ Medicare နှင့် အခြား ငွေကြေးဆိုင်ရာ စုံစမ်းမေးမြန်းမှုများအတွက် သင့်မေးခွန်းများကို လူနာ၏ ငွေရေးကြေးရေးရှေ့နေများက ဖြေကြားပေးပါသည်။ အင်္ဂလိပ်ဘာသာ အနည်းငယ်သာပြောနိုင်သူ/လုံးဝမပြောနိုင်သူ သို့မဟုတ် နားမကြားသူအတွက် ဘာသာပြန်နည်းလမ်းကို အခမဲ့ ပေးထားပါမည်။

ငွေကြေးအထောက်အပံ့အတွက် နောက်ထပ်သိရှိလိုပါက ဖုန်းဆက်ရန် သို့မဟုတ် လူကိုယ်တိုင်လာရောက်ရန်

- Summa Akron City Campus
(330) 375-6685
Central Registration
525 East Market Street
Akron, OH 44309
- Summa Barberton Campus
(330) 615-3236
Central Registration
155 5th Street NE
Barberton, OH 44203

ဝန်ဆောင်မှုခန့်မှန်းချက်ကို ရယူလိုပါက (234) 312-5173 ကိုဖုန်းခေါ်ဆိုပါ



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
 ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
 ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
 စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

လူနာအကောင့် ဝန်ဆောင်မှုများ

Summa လူနာအကောင့် ဖောက်သည်ဝန်ဆောင်မှုထံ (234) 312-5700 သို့မဟုတ် (800) 543-7750 (အိုဟိုင်းအိုပြည်နယ်) ကိုဆက်သွယ်ပါ။

ကိုယ်စားလှယ်များက တနင်္လာမှ သောကြာ မနက် 8:00 မှညနေ 4:30 အထိ ရှိနေပါသည်။

အိုဟိုင်းအိုပြည်နယ်တွင် နေထိုင်သူများအတွက် အသိပေးချက်- အိုဟိုင်းအိုပြည်နယ် ဆေးရုံတက်ကုသမှုအာမခံချက် အစီအစဉ် (HCAP)-

Summa Health System သည် ပြည်ထောင်စုဆင်းရဲမွဲတေမှုပြုလိုင်းတွင် သို့မဟုတ် ၎င်းအောက်တွင် ကျရောက်နေသော အိုဟိုင်းယိုးပြည်နယ်တွင် နေထိုင်သူများဖြစ်ပြီး Medicaid ကို မရရှိသူများဖြစ်ကာ အခြေခံ၊ ဆေးကုသရေးအရ ဆေးရုံတက်ရောက်သည့် လိုအပ်သည့် အဆင့်ဝန်ဆောင်မှုများကို လူတစ်ဦးချင်းစီအတွက် ပံ့ပိုးသည်။ အကျိုးဝင်သည့် ဝန်ဆောင်မှုများမှာ ကိုယ်အစိတ်အပိုင်းအစားထိုးသည့် ဝန်ဆောင်မှုများနှင့် ကိုယ်အစိတ်အပိုင်းအစားထိုးမှုနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုများ မှအပ အိုဟိုင်းယိုးပြည်နယ် Medicaid အစီအစဉ်အရ အကျိုးဝင်သည့်အတွင်းလူနာနှင့် ပြင်ပလူနာ ဝန်ဆောင်မှုများဖြစ်သည်။ မသန်စွမ်းမှုအတွက် ငွေရေးကြေးရေး အကူအညီကို လက်ခံရရှိသူများသည် အကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသည်။ မိမိဆန္ဒအလျောက် အိုဟိုင်းအိုပြည်နယ်တွင် နေထိုင်သူ တစ်ဦးက အိုဟိုင်းအို ဆေးပညာဌာနကို တည်ထောင်ခဲ့ပြီး အခြားပြည်နယ်များတွင် ပြည်သူ အကူအညီများကို လက်ခံရရှိခြင်း မရှိပါ။ အိုဟိုင်းအိုပြည်နယ်ရှိ နေထိုင်သူများအတွက် ငွေကြေး အကူအညီကို HCAP လုပ်ငန်းစဉ်အတွက် ပထမဦးဆုံး တောင်းခံပြီးနောက်တွင် ဤငွေကြေးထောက်ပံ့မှု မူဝါဒ၏ ပြဌာန်းချက်များကို လိုက်နာရမည်။



မူဝါဒနှင့် လုပ်ထုံးလုပ်နည်း -
ဆေးရုံ ငွေရေးကြေးရေး အကူအညီ အစီအစဉ်
ထောက်ခံခွင့်ပြုသူ- Sr. VP နှင့် CFO
စိစစ်ပြင်ဆင်သည့်အချိန်- 1/1/22

နောက်ဆက်တွဲ က

ကုသိုလ်ဖြစ် လျော့စျေး လုပ်ဆောင်မှုစာချုပ် - 2022 ခုနှစ် ဖက်ဒရယ် ဝင်ငွေဆိုင်ရာ လမ်းညွှန်ချက်များအပေါ် အခြေခံသည်

နှစ်စဉ် ဝင်ငွေ					
မိသားစုဦးရေ	HCAP	ကုသိုလ်ဖြစ်		ကုသိုလ်ဖြစ်	
	100% FPL	101% - 250% FPL		251% - 400% FPL	
	100% လျော့စျေး	100% လျော့စျေး		AGB = 85% လျော့စျေး	
1	\$ 13,590	\$ 13,591	\$ 33,975	\$ 33,976	\$ 54,360
2	\$ 18,310	\$ 18,311	\$ 45,775	\$ 45,776	\$ 73,240
3	\$ 23,030	\$ 23,031	\$ 57,575	\$ 57,576	\$ 92,120
4	\$ 27,750	\$ 27,751	\$ 69,375	\$ 69,376	\$ 111,000
5	\$ 32,470	\$ 32,471	\$ 81,175	\$ 81,176	\$ 129,880
6	\$ 37,190	\$ 37,191	\$ 92,975	\$ 92,976	\$ 148,760
7	\$ 41,910	\$ 41,911	\$ 104,775	\$ 104,776	\$ 167,640
8	\$ 46,630	\$ 46,631	\$ 116,575	\$ 116,576	\$ 186,520

နောက်ထပ်တစ်ဦးတိုးတိုင်း \$4,720 ပေါင်းထည့်ပါ
ဝန်ဆောင်မှုစတင်အသက်ဝင်သည့် ရက်စွဲနှင့် အချိန် 2022 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်နှင့်နောက်ပိုင်း

“မိသားစု” တွင် လူနာ၊ လူနာ၏ အိမ်ထောင်ဖက် (နေအိမ်တွင် ၎င်းတို့ အတူနေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ) နှင့် သဘာဝအတိုင်းဖြစ်စေ မွေးစား၍ဖြစ်စေ နေအိမ်တွင် နေထိုင်သည့် အသက် 18 နှစ်အောက် လူနာ၏ ကလေးများအားလုံး ပါဝင်သည်။ လူနာသည် အသက် 18 နှစ်အောက်ဖြစ်ပါက “မိသားစု” တွင် လူနာ၊ လူနာ၏ သဘာဝအတိုင်းဖြစ်စေ မွေးစား၍ဖြစ်စေ (နေအိမ်တွင် ၎င်းတို့ အတူနေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ) နှင့် နေအိမ်တွင် နေထိုင်သည့် လူနာ၏ အသက် 18 နှစ်အောက် ကလေးများအားလုံးပါဝင်သည်။